

လှိုက်ပွက် က၊ <hlait pwet> 涌起，激起  
 လှိုက်ဖို က၊ <hlait pho> 忧伤，震惊，惊心动魄；ဝမ်းနည်း ~  
 နေသည်။ 悲伤不已。 / သူ့ရင်ထဲ ~ တုန်ခါသွားသည်။ 他内  
 心感到震惊。  
 လှိုက်ဖျက် က၊ <hlait phyet> 腐蚀  
 လှိုက်မော က၊ <hlait maw> 难过  
 လှိုက်လှဲ နဝ၊ <hlait hle> 热烈，由衷的；~ သောစေတနာ  
 真情实意  
 လှိုက်လှိုက်ဆူဆူ ကဝ၊ <hlait hlait hsu zu> 忧伤地，悲痛地  
 လှိုက်လှိုက်ဖိုဖို ကဝ၊ <hlait hlait pho bo> 激动地  
 လှိုက်လှိုက်လှဲလှဲ ကဝ၊ <hlait hlait hle: hle> 热烈地，由  
 衷地；ကိုယ်စားလှယ်အဖွဲ့ကို ~ ကြိုဆိုကြသည်။ 热烈欢迎代表  
 团。 / အားပေးစကားပြောရာတွင်အလွန်ပင် ~ ရှိကြသည်။ 他的  
 鼓励的话，充满热情。 / ဝိတ်သည်အင်မတန် ~ ဖြစ်မိပါသည်။  
 心情非常激动。  
 လှိုင် က၊ <hlin> = လှိုင်  
 လှိုင်ကန် န၊ <hlin gan> 赶牛的藤条  
 လှိုင်ကန်ထောင်း န၊ <hlin gan daun> = လှိုင်ကန်  
 လှိုင်တံ န၊ <hlin dan> = လှိုင်ကန်  
 လှောင် I နဝ၊ <hlaun> 闷热，不通风；သည်အခန်း ~ ရှိနေ  
 သည်။ လေမဝင်နိုင်။ 这房间闷得很，一点也不通风。 II က၊  
 <hlaun> ①贮藏，存放，囤积；ဝမ်းစာစပါးများကို ~ ထား  
 သည်။ 贮存口粮。 / ကုန် ~ 仓库，货仓 ②关；ခြင်္သေ့ကို  
 သံချိုင့်တွင်း၌ ~ ထားသည်။ 把狮子关在铁笼子里。 ③愚  
 弄，逗，嘲笑，开玩笑；ငါ့ကိုတောင် ~ နေပြီ။ 甚至在嘲笑  
 我了。  
 လှောင်ကုန် န၊ <hlaun gon> 存货  
 လှောင်ချိုင့် န၊ <hlaun gyain> 笼子  
 လှောင်ပိတ် က၊ <hlaun peit> 关人；不透气  
 လှောင်ပြုံး န၊ <hlaun byon> 嘲讽，讥笑，冷笑；~ ပြုံးသည်။  
 冷笑。  
 လှောင်ပြောင် က၊ <hlaun pyaun> 愚弄，逗，嘲笑，开玩笑  
 လှောင်ရယ်ရယ် က၊ <hlaun ye ye> 嘲笑，讥笑  
 လှောင်သရော် က၊ <hlaun th-yaw> 愚弄，嘲笑，嘲弄  
 လှောင်အိုက် က၊ <hlaun ait> 闷热，不通风；တခန်းလုံး ~ နေ  
 ရှုမတတ်သာလွန်းသဖြင့်ထွက်လာခဲ့ရသည်။ 房间里太闷热，不得  
 不走出。  
 လှောင်အိမ် န၊ <hlaun ein> (装动物的)笼子  
 လှောင်း က၊ <hlaun> ①垫，衬；သေတ္တာကိုစက္ကူ ~ ရှိဆေးလိပ်  
 ထည့်သည်။ 在箱子里垫一层纸再装烟。 ②散发；အပုပ်နံ့  
 ~ သည်။ 散发着臭味。 / ကြိုင် ~ သည်။ 散发着芳香。  
 လှိုင် I န၊ <hlain> = လှိုင် II နဝ၊ <hlain> ①大量，多，  
 丰富；ပန်းသီး ~ သည်အချိန် နှစ်များအတွက် နေရာများ  
 သောက် ~ ပြီ။ 食物丰富。 ③(气味)弥漫，扩散；သွေးနံ့

~ ရှိနေပေသည်။ 散发出血腥味。 / သတင်းများပို ~ လာ  
 သည်။ 名声越来越大。  
 လှိုင်ကြူ က၊ <hlain kyu> (诗)香，芳香  
 လှိုင်ကြိုင် က၊ <hlain kyain> (诗) = လှိုင်ကြူ  
 လှိုင်ကြွယ် က၊ <hlain kywe> (诗)丰富  
 လှိုင်ထုံ က၊ <hlain hton> = လှိုင်ကြူ  
 လှိုင်ပျ က၊ <hlain pya> = လှိုင်ကြူ  
 လှိုင်ပျံ က၊ <hlain pyan> = လှိုင်ကြူ  
 လှိုင်ဘောလယ် နဝ၊ <hlain baw: le> (俚)多，丰富；အခုအ  
 စားအသောက် ~ နေတာပဲ။ 现在食品可丰富了。  
 လှိုင်မြစ် န၊ <hlain myit> 【地】莱河，即仰光河  
 လှိုင်လှိုင်ကြီး ကဝ၊ <hlain hlain gyi> 大量地；သရက်သီးတွေ  
 ~ ပေါ်တော့မယ်။ 芒果就要大量上市了。 / ဆပ်ကပ်အ  
 ကြောင်း ~ ပြောနေသည်။ 津津有味地谈论着杂技。  
 လှိုင်း I န၊ <hlain> ①波浪，波；ဒီနေ့ ~ ကြီးတယ်။ 今天  
 浪大。 ②【物】(光、声、电等的)波；အသံ ~ 声波 / ~  
 ဝိုက် ~ 短波 ③(天气突变形成的)寒潮或热浪；အအေး ~  
 寒潮 / အပူ ~ 热浪 ④(谷物的)束；ကောက် ~ 稻捆  
 II က၊ <hlain> ①捆，扎，束，绑；ကောက်ပင်များကို ~ သည်။  
 捆稻子。 ②叙述 ③虚夸，吹嘘；~ မနေပါနဲ့။ 别吹牛！  
 လှိုင်းကာ န၊ <hlain: ga> 防波堤  
 လှိုင်းကောက် န၊ <hlain: gaut> 每割十捆稻付给一捆稻作  
 为工钱的制度  
 လှိုင်းကြီး I က၊ <hlain: kyi> 波涛汹涌；~ လှေအောက်၊  
 တောင်ကြီးဖဝါးအောက်။ 浪再高在船底下，山再高它总在  
 脚下，喻，再大的困难也能克服。 II န၊ <hlain: gyi>  
 ①巨浪 ②波浪纹尼龙泡泡纱，分：လှိုင်းကြီး၊ လှိုင်းလတ်၊  
 လှိုင်းလေး 若干种  
 လှိုင်းကြက်ခွန် န၊ <hlain: kyet khon> = လှိုင်းကြက်ခွန်  
 လှိုင်းကြက်ခွန် န၊ <hlain: kyet khut> 逆浪，横浪；~ ထသည်။  
 起逆浪。  
 လှိုင်းခေါင် န၊ <hlain: gaun> 浪尖，浪头；~ ဖြူ 白色浪  
 头  
 လှိုင်းခွန် က၊ <hlain: khon> 乘风破浪  
 လှိုင်းချိတ် န၊ <hlain: gyeit> 条纹  
 လှိုင်းချုပ် က၊ <hlain: gyout> 拍打海岸的浪  
 လှိုင်းခွက် န၊ <hlain: gwet> 【物】波谷  
 လှိုင်းဂယက် န၊ <hlain: g-yet> 波浪，影响  
 လှိုင်းစီး က၊ <hlain: si> 随着浪头游泳  
 လှိုင်းစစ် က၊ <hlain: sit> 【物】检波  
 လှိုင်းစိပ် န၊ <hlain: zeit> 微波  
 လှိုင်းတကြီး ကဝ၊ <hlain: d-gyi> = အလှိုင်းတကြီး  
 လှိုင်းတာ န၊ <hlain: ta> 【物】波长  
 လှိုင်းတို န၊ <hlain: do> 【物】短波